

ရန်ကုန်စတော့အိတ်ချိန်းမှထုတ်ဝေသောသုံးလပတ်သတင်းလွှာ

YSX BASIC STOCK INVESTMENT TRAINING COURSE (01/2023)

ONLINE CLASS



Course Starting Date
FEB 4 | 2023



For more information
095-01-371274

WHAT'S INSIDE THIS ISSUE:

(OCT မှ DEC) သုံးလပတ်သတင်းများ pg.2

- (၃၅) ကြိမ်မြောက်အာဆီယံစတော့အိတ်ချိန်းစီအီးအိုများ အစည်းအဝေးသို့ တက်ရောက်
- STOCK INVESTMENT SEMINAR ဆွေးနွေးပွဲမန္တလေးမြို့တွင်ကျင်းပ
- ရန်ကုန်စတော့အိတ်ချိန်း သို့ TTI (INTERNATIONAL TRADE WEEKEND COURSE BATCH 6) မှ သင်တန်းသားများလာရောက်လေ့လာ
- စတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသင်တန်းအပတ်စဉ် (၀၁/၂၀၂၃) အား လာမည့် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်မည်

IMPORTANT NEWS ABOUT LISTED COMPANIES: pg.3

DEC | 2022

- FMI | MTSH | FPB | TMH | EFR

စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာသုံးသပ်ချက် (MD& A) များ ထုတ်ပြန်

- MCB

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသော ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေး ရှင်းတမ်းအားအားထုတ်ပြန်

- FPB

လက်ရှိအစုရှယ်ယာ တစ်စုမှ ဆယ်စုအဖြစ် ခွဲခြမ်းခြင်း

NOV | 2022

- MCB | FPB

၂၀၂၁-၂၂ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာများထုတ်ပြန်

- MCB

အထူးအစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်များထုတ်ပြန်

- AMATA

ဘဏ္ဍာရေးအရာရှိချုပ်အနားယူခြင်းနှင့် အသစ်ခန့်အပ်ခြင်း

OCT | 2022

- MTSH

ဘဏ္ဍာရေးအရာရှိချုပ်ခန့်အပ်ကြောင်းကြေညာ

• (၃၅) ကြိမ်မြောက် အာဆီယံစတော့အိတ်ချိန်းစီအီးအိုများ အစည်းအဝေးသို့ တက်ရောက်

(၃၅)ကြိမ်မြောက်အာဆီယံစတော့အိတ်ချိန်းစီအီးအိုများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့ အထိ အင်ဒိုနီးရှားစတော့အိတ်ချိန်းမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် ရန်ကုန်စတော့အိတ်ချိန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်ဦး နှင့် အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးတို့မှ တက်ရောက်၍ အာဆီယံစတော့အိတ်ချိန်းများစဉ်ဆက်မပြတ်တိုးတက်ရေး၊ အရင်းအနှီးဈေးကွက် အီကို စနစ်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ESG စံချိန်စံညွှန်းများ လိုက်နာရေး၊ အာဆီယံအိတ်ချိန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်ချိတ်ဆက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။



35th ASEAN Exchanges CEOs Meeting
Bali, 2 December 2022



• ရန်ကုန်စတော့အိတ်ချိန်း မှ STOCK INVESTMENT SEMINAR ဆွေးနွေးပွဲ မန္တလေးမြို့တွင်ကျင်းပ

Mandalay Stock Investment Seminar ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ တွင် မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအစီအစဉ်အရ (MRCCI) ဥက္ကဋ္ဌ မှ အဖွင့်အမှာစကားပြောကြားပြီး SECM မှ ညွှန်ကြားရေးမှူးချုပ်၊ YSX မှ အမှုဆောင်အကြီးတန်းမန်နေဂျာ၊ EFR ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် AYA Trust SC မှ Vice President တို့မှသက်ဆိုင်ရာကဏ္ဍအလိုက်စတော့ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြပါသည်။ တက်ရောက်သူ ဦးရေ (၂၀၀) နှင့်အထက်ရှိပြီး စတော့ရှယ်ယာစာရင်းဖွင့်လှစ်သူ ၇၉ ဦးရှိခဲ့ပါသည်။

• ရန်ကုန်စတော့အိတ်ချိန်း သို့ TTI (INTERNATIONAL TRADE WEEKEND COURSE BATCH 6) မှ သင်တန်းသားများလာရောက်လေ့လာ

TTI (International Trade Weekend Course Batch 6) မှ သင်တန်းသား (၃၆) ပါဝင်သော လေ့လာရေးအဖွဲ့ သည် ရန်ကုန်စတော့အိတ်ချိန်း သို့ ဒီဇင်ဘာလ (၇) ရက်နေ့တွင် လာရောက်လေ့လာခဲ့ပါသည်။ လေ့လာရေး ခရီးစဉ်အတွင်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးမှ “Overview of Capital Market” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာများအရောင်းအဝယ်ပြုလုပ်ပုံကိုလည်းရှင်းပြခဲ့ပါသည်။ တက္ကသိုလ်များနှင့် ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများမှ လေ့လာရေးခရီးစဉ်များကို ရန်ကုန်စတော့အိတ်ချိန်းမှ လက်ခံပေးလျက်ရှိပြီး လေ့လာရေးလာရောက်လိုပါက ဖုန်း(၀၁-၃၇၁၂၇၄) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။



• စတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသင်တန်းအပတ်စဉ် (၀၁/၂၀၂၃) အား လာမည့် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်မည်

အွန်လိုင်းမှသင်ကြားပေးမည့် ရန်ကုန်စတော့အိတ်ချိန်း၏ စတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသင်တန်းအပတ်စဉ် (၀၁/၂၀၂၃) အား လာမည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ သီတင်းပတ် (၅) ပတ်ကြာမြင့်မည် ဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်းတွင် အွန်လိုင်းမှ (virtual) စနစ်ဖြင့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။ သင်တန်းအသေးစိတ်အကြောင်း အရာများကို (shorturl.at/qxEG6) လင့်ခ်တွင်ကြည့်ရှု နိုင်ပါသည်။ သင်တန်းတက်ရောက်လိုပါက (shorturl.at/knoqR) လင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါသည်။



LISTED COMPANY UPDATES (Q3-2022-23)

DEC | 2022

• FMI | MTSB | FPB | TMH | EFR

စာရင်းစစ်ဆေးပြီးသောဘဏ္ဍာရေးရှင်းတမ်းများ နှင့်စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးလေ့လာသုံးသပ်ချက် (MD&A) များ ထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ တွင် FMI ၊ MTSB ၊ FPB ၊ TMH ၊ EFR ကုမ္ပဏီတို့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော နှစ်ဝက် ဘဏ္ဍာရေးရှင်းတမ်းများ နှင့် စီမံခန့်ခွဲရေး အဖွဲ့၏ဆွေးနွေးလေ့လာသုံးသပ်ချက်များ(MD&A) အား ထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်:

FMI:<<https://bit.ly/3XMZO91>>:<<https://bit.ly/3HxSSaa>>

MTSB:<<https://bit.ly/3XYzTec>>:<<https://bit.ly/406bEg5>>

FPB:<<https://bit.ly/3Y4jx3A>>:<<https://bit.ly/3JlUllm>>

TMH:<<https://bit.ly/3H6MZ2e>>:<<https://bit.ly/409FVdK>>

EFR:<<https://bit.ly/3YjNFsf>>:<<https://bit.ly/3WFCGYQ>>

DEC | 2022

• MCB

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေး ရှင်းတမ်းအားထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် MCB ဘဏ်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသော ကြားဖြတ် အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအားထုတ်ပြန်ကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://bit.ly/3R7LYvu>

NOV | 2022

• AMATA

ဘဏ္ဍာရေးအရာရှိချုပ်အနားယူခြင်းနှင့် အသစ်ခန့်အပ်ခြင်း

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် AMATA ကုမ္ပဏီ ၏ လက်ရှိ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက် နေသော ဦးညွန့်ဝင်းထွန်း သည် ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ အနားယူကြောင်းနှင့် ၎င်းနေရာတွင် ဒေါ်ဆုလင်းနိုင်အား ဘဏ္ဍာရေးအရာရှိချုပ်အဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://bit.ly/3j9U0r6>

DEC | 2022

• FPB

လက်ရှိအစုရှယ်ယာတစ်စုမှ ဆယ်စုအဖြစ် ခွဲခြမ်းခြင်း

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် FPB ဘဏ်မှ လက်ရှိ အစုရှယ်ယာတစ်ခုအား ဆယ်စုအဖြစ်သို့ ရှယ်ယာခွဲခြမ်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အစုရှယ်ယာရှင်များသိရှိစေရန် အောက်ပါအရေးကြီးသောရက်များပါဝင်သည့် ဇယားအားထုတ်ပြန်ကြေညာခဲ့ပါသည်။ အသေးစိတ်ကိုကြည့်ရှုရန်: <https://bit.ly/3WI6WSE>

Actions	Important Dates
Last Day to Trade	9 th January 2023
Share Split Payable Day	13 th January 2023
Trade Suspension Days	From 10 th January to 13 th January 2023
Trade Resume Day	16 th January 2023

NOV | 2022

• MCB | FPB

၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာများထုတ်ပြန်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ တွင် MCB ဘဏ် နှင့် FPB ဘဏ်တို့ မှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အတွက် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာများအား အများပြည်သူအစုရှယ်ယာရှင်များ ဖတ်ရှုနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အသေးစိတ်ကိုကြည့်ရှုရန်:

MCB: <<https://bit.ly/3HCiKl2>>

FPB: <<https://bit.ly/3DeMDFj>>

NOV | 2022

• MCB

အထူးအစည်းအဝေးနှင့် (၃၀)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်များထုတ်ပြန်

၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက် နေ့တွင် MCB ဘဏ်မှ (၂၆-၁၁-၂၀၂၂) နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထူးအစည်းအဝေးနှင့် (၃၀) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတို့ တွင် ချမှတ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များကို အစုရှယ်ယာရှင်များအား အသိပေးထုတ်ပြန်ခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://bit.ly/3HajMPm>

OCT | 2022

• MTSB

ဘဏ္ဍာရေးအရာရှိချုပ်ခန့်အပ်ကြောင်းကြေညာ

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် MTSB ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့မှ ကုမ္ပဏီ၏ ဘဏ္ဍာရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသောဒေါ်ယုဝါထွန်းအားဘဏ္ဍာရေးအရာရှိချုပ်အဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့ပါသည်။

အသေးစိတ်ကိုကြည့်ရှုရန်: <https://bit.ly/40b3S4r>

YSX QUARTERLY MARKET SUMMARY (Q3-2022-23)

၂၀၂၂-၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း YSX ဈေးကွက်အခြေအနေ

STATISTICS AT A GLANCE (MAIN BOARD)

	Q2-22/23 (JUL - SEP)	Q3-22/23 (OCT - DEC)	% CHANGE
အရောင်းအဝယ်ပြုလုပ်သည့် ရက်စုစုပေါင်း	64	60	
စာရင်းဝင်ကုမ္ပဏီအရေအတွက်	7	7	
(30-12-2022) စတော့အညွှန်းကိန်း (MYANPIX)	419.39	396.62	(5%)
အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်း	530249	305567	(42%)
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ	8285	5093	(39%)
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	2241.32	1648	(26%)
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး (ကျပ်သန်းပေါင်း)	35.02	27.47	(22%)
(30-12-2022) ဈေးကွက်တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	729,575	689966	(5%)

QUARTERLY STOCK PERFORMANCE (Q3-2022-23)

၂၀၂၂-၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာများ၏ဈေးနှုန်းအတက်အကျအားတင်ပြခြင်း

FMI**MTSH****MCB****FPB****TMH****EFR****AMATA****MYANPIX**